

ကိုရ်ကြီး ၎်၊ <ko yan gyi> 【植】一种文殊兰 *Crinum*  
 ကိုရ် ၎်၊ <ko yin> ①妻子对丈夫的称呼②男子间亲密的  
 称呼，类似汉语的“伙计”、“兄弟”③沙弥，小和尚  
 ကိုရ်စည် ၎်၊ <ko yin si> 当沙弥  
 ကိုရ်ဝတ် I ၎်၊ <ko yin wut> 当沙弥 II ၎်၊ <ko yin wut>  
 小和尚  
 ကိုရ်ကြီး ၎်၊ <kò yan' gyi> 【植】 = ကိုရ်ကြီး  
 ကိုရ်ခမ် ၎်၊ <ko ran dan> 【英 corundum】 ①【矿】刚石，  
 刚玉，氧化铝 ②【机】金刚砂（磨料）  
 ကိုရ်ကျမ်း ၎်၊ <ko ran kyan> 【宗】可兰经  
 ကိုရ် ၎်၊ <ko yin> 沙弥，小和尚  
 ကိုလိုနီ ၎်၊ <ko lo ni> 【英 colony】 殖民地， ~ နိုင်ငံ 殖民  
 地国家 / ~ သမား 殖民主义者  
 ကိုလံဘီယာနိုင်ငံ ၎်၊ <ko lan bi ya nain gan> 哥伦比亚  
 ကိုလမ်ဘိုမြို့ ၎်၊ <ko lan bo myo> 科伦坡（斯里兰卡首都）  
 ကိုဟွာ ၎်၊ <ko h-wa> ①对不知名青年男子的称呼  
 ②（妻子对丈夫的称呼）喂，  
 ကိုဩဒီနိတ် ၎်၊ <ko aw di' neit> 【英 coordinate】 【数】  
 坐标  
 ကိုး I ၎်၊ <ko> 【数】九 II ၎်၊ <ko> ①依靠，依赖，依  
 仗 ②信仰 ③祭神 ④上供许愿 III ဝါ၊ <ko> ①（口）  
 置名词、代词、词组或句子之后，表示惊讶，醒悟的语  
 气， ဒီလို ~ ။ 原来如此！ / ဆရာ ~ ။ 原来是老师呀！  
 / ရှင်အယူအဆကတမျိုး ~ ။ 原来你另有看法。 / လက်ရေး  
 ကတယ်ညံတာ ~ ။ 字写得太难看了！ / သူသွားပြီ ~ ။  
 （哟）他走啦！ / မင်းပြေးလို့ ~ 就是因为你跑嘛！ ②（口）  
 在否定句子中起加强语气的作用， မ.....ပဲ ~ 根本  
 没有.....၊ ခင်ဗျားပြောမှမပြောပဲ ~ ။ 因为你根本没有说  
 嘛！  
 ကိုးက ၎်၊ <ko: ka'> （古）庄重大方，美观  
 ကိုးကား ၎်၊ <ko: ka: / ko: ga:> ①依据，引用，引经据典，  
 ကျမ်းကန်များကို ~ ဖော်ပြထားသည်။ 引经据典作了说明。  
 ②（古）庄重大方，美观  
 ကိုးကုန်းကိုးကျင်း ၎်၊ <ko: gon: ko: gyin> （喻）遍地，各处  
 ကိုးကျုံးကိုးကျင်း ၎်၊ <ko: gyon: ko: gyin> = ကိုးကုန်းကိုး  
 ကျင်း  
 ကိုးကြောင်း ၎်၊ <ko: gyaun> 【数】九九表  
 ကိုးကြောင်းခရိုင် ၎်၊ <ko: gyaun: kh-yain> （古）【数】九九表  
 ကိုးကွယ် ၎်၊ <ko: gwe> ①信奉，信仰，崇奉၊ ဗုဒ္ဓဘာသာ ~  
 သည်။ 信仰佛教。②依赖，依靠，依仗၊ ဥာဏ်ကောင်းခြင်းကို  
 ~ ၎် 靠小聪明..... ③敬神，祭神  
 ကိုးကွယ်ရာ ၎်၊ <ko: gwe ya> 信仰的、信奉的（人或物）  
 ကိုးခရိုင် ၎်၊ <ko- kh-yain> 九县（缅甸古代以九个地区为  
 名划分的行政区域，ကိုးခရိုင် 包括： စောလှနယ်၊ ပင်လယ်နယ်၊

မြစ်သားနယ်၊ ပျဉ်းမနားနယ်၊ မြောင်လှနယ်၊ မြင်းခုံတိုင်နယ်၊ ပန်နယ်၊  
 မကွ့ရာနယ်၊ မြင်စိုင်းနယ်။  
 ကိုးခွင် ၎်၊ <ko: gwin> 九方（指东、南、西、北、东南、东北、  
 西南、西北以及上方）  
 ကိုးဂုဏ်ရှင်ပင် ၎်၊ <ko: gon shin pin> 佛  
 ကိုးစား ၎်၊ <ko: za:> 依赖  
 ကိုးတိုက်စိန် ၎်၊ <ko: dait sein> = ပြစ်သစ်ပန်း  
 ကိုးတွင်းပိတ် ၎်၊ <ko: dwin: beit> （迷信）可避邪恶的咒符、  
 药物  
 ကိုးမီး ၎်၊ <ko: mi:> 一种纸牌玩法，每人一次抽三张，点  
 数最大者胜  
 ကိုးရီးယား ၎်၊ <ko: ri: ya:> 朝鲜  
 ကိုးရိုးကားရား ၎်၊ <ko: yo: ka: ya: / ko: ro: ka: ra:>  
 乱七八糟，混乱，狼狈，反常； အိမ်မှာ ~ ဖြစ်နေသည်။ 屋  
 里弄得乱糟糟的。 / ဝါကျကို ~ ရေးထားသည်။ 句子写得  
 乱七八糟。 / ~ နှင့်အိပ်ပျော်နေပြီ။ 四肢拉叉地睡着了。  
 / မိုး ~ လုပ်လို့ကောက်ပဲသီးနှံအထွက်လျော့သွားတယ်။ 雨水反  
 常，粮食减产了。  
 ကိုးလိုးကန်လန် ၎်၊ <ko: lo: kan' lan'> 格格不入，别别扭  
 扭，碍手碍脚，顶牛၊ ရွှေကနေပြီးတော့ ~ လုပ်မနေနဲ့၊  
 မြန်မြန်ထွက်။ 别在这里碍手碍脚的，快出去。 / ဒီလူကိုကြည့်ရ  
 တာမျက်စိထဲမှာ ~ သိပ်နိုင်တာပဲ။ 这个人让人看了真别扭。  
 ကိုးလုံးကျည် ၎်၊ <ko: lon: kyi> （每颗子弹装有九粒铅丸  
 的）滑膛枪子弹  
 ကိုကူ ၎်၊ <kan' gu> 【矿】滑石，皂石  
 ကိုကူဆန် ၎်၊ <kan' gu zan> 滑石  
 ကိုကူဆန်နက် ၎်၊ <kan' gu zan net> 黑滑石（可入药）  
 ကိုကူဆန်ဘုံ ၎်၊ <kan' gu zan bon:> 缅甸佛塔的中心立柱  
 ကိုကူတံ ၎်၊ <kan' gu dan> 石笔  
 ကိုကူမှုန့် ၎်၊ <kan' gu hmon'> 滑石粉  
 ကိုကူလက်လှည့်ဆရာ ၎်၊ <kan' gu let hle' hs-ya> 启蒙老师  
 ကိုကော် ၎်၊ <gan' gaw> 【植】铁力木 *Mesua ferrea*, Linn;  
*M. Roxburghii*; *M. coromandalina*; *M. Pedunculata*  
 ကံ ၎်၊ <kan> ①【佛】业၊ ကာယ ~ 身业 / ဝေီ ~ 语业  
 / မနော ~ 意业 / ~ သုံးပါး（上述）三业 ②【佛】和尚  
 守戒，行善 ③命运，运气，时运 ④【语】冥语， ~ ရှိကြိယာ  
 / ~ ရှိအနက်及物动词 / ~ မဲ့ကြိယာ / ~ မဲ့အနက် 不及  
 物动词 ⑤【佛】缅甸一僧侣派别  
 ကံကော် ၎်၊ <kan kaw> 交好运  
 ကံကော ၎်၊ <kan kaw:> 倒霉  
 ကံကောင်း I ၎်၊ <kan kaun:> 运气好，得善报； 幸运  
 II ၎်၊ <kan gaun:> 好运气  
 ကံကောင်းထောက်မ ၎်၊ <kan gaun: htaut ma'> 幸运，走运，  
 幸亏，福星高照